

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် (၄၉ /၂၀၁၅)

၁၃၇၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်
(၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်)

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၈၊ ပုဒ်မခွဲ(က) အရအပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကိုထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နည်းဥပဒေများ ဟုခေါ်တွင် စေရမည်။

၂။ ဤနည်းဥပဒေများတွင် ပါရှိသောစကားရပ်များသည် ဆက်သွယ်ရေးဥပဒေတွင် ပါရှိသည့် အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) ဆက်သွယ်ရေးနံပါတ်ဆိုင်ရာနှစ်စဉ်အစီရင်ခံစာ ဆိုသည်မှာ ဦးစီးဌာနကရေးဆွဲပြုစုသည့် ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက် ဖွဲ့စည်းထားရှိပုံနှင့် အသုံးပြုပုံဆိုင်ရာ နှစ်စဉ်အစီရင်ခံစာကို ဆိုသည်။

(ခ) ဆက်သွယ်ရေးနံပါတ်ဆိုင်ရာနှစ်စဉ်ပြန်လည်တင်ပြချက် ဆိုသည်မှာ ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်မှုကို ရရှိထားသူတစ်ဦးချင်းက မိမိရရှိထားသော ခွဲဝေသတ်မှတ်မှုတစ်ခုချင်း၏ အသုံးပြုပုံ၊ အမှန်တကယ်သုံးစွဲသူများအား ခွဲဝေသတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ်များနှင့်ရရှိထားသော ခွဲဝေသတ်မှတ်မှုအတွင်း လိုအပ်လာနိုင်သည့် ဆက်သွယ်ရေးနံပါတ် ခန့်မှန်းပမာဏတို့ကိုဖော်ပြလျက် ဦးစီးဌာနသို့တင်ပြသည့် နှစ်စဉ်ပြန်လည်တင်ပြချက်ကို ဆိုသည်။

(ဂ) ဧရိယာသင်္ကေတ ဆိုသည်မှာ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်ရှိ ပီအက်စ်တီအင် (PSTN) ဆိုင်ရာကဏ္ဍပါ ပထဝီဝင်ဒေသတစ်ခုအတွက် သတ်မှတ်ထားသည့် နံပါတ်သင်္ကေတကိုဆိုသည်။

- (ဃ) အချိန်တိုအတွင်းခေါ်ဆိုမှုအများအပြားရရှိစေသည့် ဝန်ဆောင်မှု (Burst oriented service) ဆိုသည်မှာ အလွန်တိုတောင်းသော အချိန်ကာလအတွင်း တယ်လီဖုန်းခေါ်ဆိုမှု အများအပြား ရရှိနိုင်စေရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုကို ဆိုသည်။
- (င) နေ့ရက် ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာပြက္ခဒိန်အရ ရေတွက်သော နေ့ရက်ကို ဆိုသည်။
- (စ) အီး.၁၆၄ (E.164) ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာအများပြည်သူသုံး ဆက်သွယ်ရေး နံပါတ် လျာထားသတ်မှတ်ချက် အမည်ဖြင့် ဖော်ပြထားသော အိုင်တီယူ-တီ၏ ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ အဓိကအကြံပြုစာတမ်းကို ဆိုသည်။
- (ဆ) ပထဝီဝင်ဒေသအလိုက် ဆက်သွယ်ရေးနံပါတ် ဆိုသည်မှာ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်ပါ ပီအက်စ်တီအန် (PSTN) ဝန်ဆောင်မှုအတွက် အသုံးပြုသည့် ဆက်သွယ်ရေးနံပါတ်ကို ဆိုသည်။
- (ဇ) အိုင်တီယူ-တီ (ITU-T) ဆိုသည်မှာအပြည်ပြည်ဆိုင်ရာကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ် [International Telecommunication Union (ITU)] လက်အောက်ရှိ ဆက်သွယ်ရေး ဆိုင်ရာစံချိန်စံညွှန်းများ ရေးဆွဲပြုစုသည့်အဖွဲ့ကိုဆိုသည်။ အိုင်တီယူသည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအတွင်း ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များအတွက် တာဝန်ယူဆောင်ရွက် သော အထူးအဖွဲ့ဖြစ်သည်။
- (ဈ) လိုင်စင်ရရှိသူ ဆိုသည်မှာ ဤနည်းဥပဒေများနှင့် ဆက်သွယ်ရေးနံပါတ် လျာထား သတ်မှတ်ချက်တို့နှင့်အညီ ဆက်သွယ်ရေးနံပါတ်များ လျှောက်ထားရယူရန် လိုင်စင်ထုတ် ပေးခြင်းဆိုင်ရာ နည်းဥပဒေများအရ လိုင်စင်ရရှိထားသူကိုဆိုသည်။
- (ည) နိုင်ငံရည်ညွှန်းသင်္ကေတ [National Destination Code (NDC)] ဆိုသည်မှာ နိုင်ငံလုံးဆိုင်ရာ သီးသန့်နံပါတ်၏ ပထမကိန်းဂဏန်းများကို ဆိုသည်။ ယင်းသင်္ကေတ သည် ကိန်းဂဏန်း တစ်လုံးမှ လေးလုံးအထိ ရှိနိုင်သည်။
- (ဋ) နိုင်ငံလုံးဆိုင်ရာသီးသန့်နံပါတ် (National Significant Number) ဆိုသည်မှာ နိုင်ငံသင်္ကေတ၏နောက်တွင်ရှိသည့် ဆက်သွယ်ရေးနံပါတ်ကိုဆိုသည်။ ယင်းနံပါတ်တွင် နိုင်ငံရည်ညွှန်းသင်္ကေတ(NDC)နှင့် သုံးစွဲသူနံပါတ်တို့ ပါဝင်သည်။
- (ဌ) ပထဝီဝင်ဒေသအလိုက်မဟုတ်သော ဆက်သွယ်ရေးနံပါတ် ဆိုသည်မှာ ပထဝီဝင် ဒေသ အလိုက်မဟုတ်ဘဲ မိုဘိုင်းဖုန်းဝန်ဆောင်မှု၊အခမဲ့ဖုန်း (freephone) ဝန်ဆောင်မှု၊ အထူး နှုန်းထားဖြင့်ဝန်ဆောင်မှု(premium rate service) ကဲ့သို့သော ဝန်ဆောင်မှု လုပ်ငန်း အမျိုးအစားများကိုသတ်မှတ်ရန်အသုံးပြုသည့်ဆက်သွယ်ရေးနံပါတ်ကို ဆိုသည်။

- (၃) ဆက်သွယ်ရေးနံပါတ်အတွဲ (Number Block) ဆိုသည်မှာ အစဉ်လိုက်ရှိနေသော ဆက်သွယ်ရေးနံပါတ်များကို ဆိုသည်။
- (ဗ) ဆက်သွယ်ရေးနံပါတ်ဆိုင်ရာကွန်ဗင်းရှင်းများ ဆိုသည်မှာ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက် စီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသည့် အသေးစိတ်ပြဋ္ဌာန်းချက်များ၊ ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်ပါ ဆက်သွယ်ရေးနံပါတ်ခွဲဝေသတ်မှတ်မှု နှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် ခွဲဝေသတ်မှတ်ပေးထားသော ဆက်သွယ်ရေး နံပါတ်များအသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များကို ဆိုသည်။
- (ဏ) ဆက်သွယ်ရေးနံပါတ်အရေအတွက် ဆိုသည်မှာ ဧရိယာသင်္ကေတကဲ့သို့သော နံပါတ် သင်္ကေတတစ်ခု၏ နောက်တွင်ရှိသည့် နံပါတ်အရေအတွက်ကို ဆိုသည်။
- (တ) ပီအက်စ်တီအန် (PSTN) ဆိုသည်မှာ ကြိုးဖုန်းကွန်ရက်ကို ဆိုသည်။
- (ထ) ခေါ်ဆိုမှုအစသင်္ကေတ (Prefix) ဆိုသည်မှာ တယ်လီဖုန်းနံပါတ်တစ်ခု၏ ရှေ့တွင်ရှိပြီး ဝန်ဆောင်မှုအမျိုးအစားကို ဖော်ပြရာတွင်လည်းကောင်း၊ အဝေးဆက်သွယ်ခေါ်ဆိုမှု သို့မဟုတ် ပြည်ပဆက်သွယ်ခေါ်ဆိုမှုအတွက်လည်းကောင်း အသုံးပြုနိုင်သည့်နံပါတ်တို့ ကို ဆိုသည်။
- (၃) အထူးနှုန်းထားဖြင့်ဝန်ဆောင်မှု (Premium Rate Service) ဆိုသည်မှာ အသံဖြင့် ခေါ်ဆိုဆက်သွယ်ခြင်းဝန်ဆောင်မှု (voice-based service) သို့မဟုတ် စာသားတိုပေးပို့ ခြင်းဝန်ဆောင်မှု (SMS-based service) တို့တွင် သာမန်တယ်လီဖုန်းနံပါတ် သို့မဟုတ် သာမန်သုံးစွဲသူများထံ အသံဖြင့်ခေါ်ဆိုဆက်သွယ်မှု သို့မဟုတ် စာသားတိုပေးပို့ ဆက်သွယ်မှုတို့ထက် ဝန်ဆောင်ခနှုန်းထား ပိုမိုပေးရသည့် ဝန်ဆောင်မှုကိုဆိုသည်။
- (ခ) သင်္ကေတတို (short code) ဆိုသည်မှာ သာမန်တယ်လီဖုန်းနံပါတ်များထက် တိုပြီး တိုက်ရိုက်ခေါ်ဆို၍မရသော နံပါတ်ကိုဆိုသည်။
- (န) အထူးချိတ်ဆက်နံပါတ် (Special Access Number) ဆိုသည်မှာ အော်ပရေတာ ဝန်ဆောင်မှု၊ တယ်လီဖုန်းလမ်းညွှန် စုံစမ်းရေးဝန်ဆောင်မှုနှင့် အရေးပေါ်ဝန်ဆောင်မှု ကဲ့သို့သော အထူးဝန်ဆောင်မှုများကို ချိတ်ဆက်ရန်အသုံးပြုသည့် ကိန်းဂဏန်း ၃ လုံး သို့မဟုတ် ၄ လုံးပါဝင်သော နံပါတ်တို့ကိုဆိုသည်။
- (ပ) သုံးစွဲသူနံပါတ် ဆိုသည်မှာ ကွန်ရက်တစ်ခု သို့မဟုတ် ဆက်သွယ်ရေးနံပါတ် ဧရိယာ တစ်ခုအတွင်းရှိ သုံးစွဲသူတစ်ဦးအတွက် သီးခြားသတ်မှတ်ပေးထားသော ဆက်သွယ်ရေး နံပါတ်ကိုဆိုသည်။

(ဖ) နယ်အဝေးခေါ်ဆိုမှုသင်္ကေတ (Trunk Code) ဆိုသည်မှာ ခေါ်ဆိုမှုအစသင်္ကေတ'ဝ' ကိုဆိုသည်။ ယင်း၏နောက်တွင် 'ဝ' မဟုတ်သည့် ကိန်းဂဏန်း တစ်ခုခုပါရှိပြီး ယင်း ကိန်းဂဏန်းသည် နိုင်ငံလုံးဆိုင်ရာသီးသန့်နံပါတ် (National Significant Number) ကို ဖော်ပြရန်အတွက် အသုံးပြုသည်။

အခန်း(၂)

ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက် ရေးဆွဲပြုစုခြင်း

၃။ ဝန်ကြီးဌာနသည် ဦးစီးဌာနက ရေးဆွဲပြုစုထားသော ဆက်သွယ်ရေးနံပါတ်လျာထား သတ်မှတ်ချက်ကို အတည်ပြုရမည်ဖြစ်ပြီး ဦးစီးဌာနသည် ယင်းဆက်သွယ်ရေးနံပါတ် လျာထား သတ်မှတ်ချက်ကို စီမံခန့်ခွဲရမည်။

၄။ ယေဘုယျမှုများ

ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်ရေးဆွဲပြုစုခြင်း၊ စီမံခန့်ခွဲခြင်း ပြုလုပ်ရာတွင် အောက်ပါတို့ကို အခြေခံရမည်-

- (က) ဆက်သွယ်ရေးနံပါတ်များကို လျင်မြန်ထိရောက်စွာ ခွဲဝေသတ်မှတ်ပေးနိုင်ရန်အလို့ငှာ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ သုံးစွဲမှုတိုးတက်လာနိုင်မည့် အခြေအနေနှင့် စပ်လျဉ်း၍ မျှော်မှန်းသည့်တိုးတက်မှုကို ထည့်သွင်းစဉ်းစားရန်၊
- (ခ) သုံးစွဲသူများအတွက် အဆင်ပြေဆုံးဖြစ်ပြီး လိုင်စင်ရရှိသူများ၏ ဆက်သွယ်ရေးကွန်ရက် အား ထိရောက်စွာအသုံးပြုနိုင်မည့် ဆက်သွယ်ရေးနံပါတ်ဖွဲ့စည်းမှုပုံစံ ဖြစ်စေရန်၊
- (ဂ) အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များ၊ စံချိန်စံညွှန်းများ၊ ထောက်ခံချက်များနှင့် ကိုက်ညီမှုရှိရန်၊
- (ဃ) အမျိုးမျိုးသောဝန်ဆောင်မှုနှင့် ဝန်ဆောင်မှုနှုန်းထားတို့ကို သတ်မှတ်ဆောင်ရွက်နိုင်သည့် ဆက်သွယ်ရေးနံပါတ် အမျိုးအစားများဖြစ်စေရန်၊
- (င) ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်အား ပြောင်းလဲရန်လိုအပ်လာသည့်အခါ တွင် ယင်းပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သုံးစွဲသူနှင့်လိုင်စင်ရရှိသူတို့၏ ကုန်ကျစရိတ်နှင့် အဆင်မပြေမှုများကို အနည်းဆုံးဖြစ်စေမည့် လျာထားသတ်မှတ်ချက် ဖြစ်ရန်၊ ဆက်သွယ်ရေးနံပါတ်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိရန် ၊ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်အား ကောင်းစွာစီမံခန့်ခွဲနိုင်ရန်၊

(စ) ဆက်သွယ်ရေးနံပါတ်များနှင့် နံပါတ်သင်္ကေတများသည် အကန့်အသတ်ရှိသောနိုင်ငံပိုင် အရင်းအမြစ်များဖြစ်သဖြင့် ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်အားနိုင်ငံတော် ၏ အကျိုးစီးပွားအတွက် ခွဲခြားမှုမရှိဘဲမျှတ၍ ပွင့်လင်းမြင်သာသောနည်းလမ်းဖြင့် စီမံ ခန့်ခွဲရန်။

၅။ ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်ကိုပြင်ဆင်ခြင်း

(က) ဦးစီးဌာနသည် မိမိကိုယ်တိုင် ကနဦးစတင်၍ဖြစ်စေ၊ လိုင်စင်ရရှိသူ သို့မဟုတ် သုံးစွဲသူ သို့မဟုတ် အခြားစိတ်ပါဝင်စားသူများက စာဖြင့် တင်ပြတောင်းဆိုလျှင် ဖြစ်စေ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်ကို အခါအားလျော်စွာ စိစစ်နိုင်သည်။

(ခ) ဦးစီးဌာနသည် ထုတ်ပြန်ပြီးသော ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်၏ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ပြင်ဆင်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း သို့မဟုတ် ထပ်မံဖြည့်စွက်ခြင်းတို့ကို အခါအားလျော်စွာ ပြုလုပ်နိုင်သည်။ ထိုသို့ ဆောင် ရွက်ရာတွင် အများပြည်သူသဘောထားတောင်းခံခြင်း ပြုလုပ်ပြီးမှသာ ဆောင်ရွက်ရ မည်။ အများပြည်သူသဘောထားတောင်းခံသည့် ကာလသည် သာမန်အားဖြင့် ရက်ပေါင်း ၉၀ ရှိရမည်ဖြစ်ပြီး ခြွင်းချက်ထားရမည့်ကိစ္စများတွင် ရက်ပေါင်း ၃၀ ထက် မနည်းစေရ။

(ဂ) လိုင်စင်ရရှိသူများသည် နည်းဥပဒေခွဲ (ခ)အရ ပြုလုပ်သည့်ပြောင်းလဲမှုများနှင့်ကိုက်ညီမှု ရှိစေမည့်ပြင်ဆင်မှုများကို ဦးစီးဌာန၏အပြီးသတ်ဆုံးဖြတ်ချက် သို့မဟုတ် ပြောင်းလဲမှု အတွက် အကြောင်းကြားစာထုတ်ပြန်သည့်နေ့ရက်မှ ရက်ပေါင်း ၉၀အတွင်း ဆောင်ရွက် ရမည်။

၆။ ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များခွဲဝေသတ်မှတ်ခြင်းနှင့် အရန်ထားရှိခြင်း

ဦးစီးဌာနသည်-

(က) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များကို လိုင်စင်ရရှိသူများအား ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်နှင့်အညီ လိုအပ်သလို ခွဲဝေသတ်မှတ်ပေးရမည်။

(ခ) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးခြင်း သို့မဟုတ် အရန်ထားရှိ ခြင်းတို့ကို သာတူညီမျှပုံစံဖြင့် ဆောင်ရွက်ပေးရမည်။ သာမန်အားဖြင့် ဆက်သွယ်ရေး နံပါတ်အတွဲ သို့မဟုတ် နံပါတ်သင်္ကေတအား ဦးရာလူစနစ်ဖြင့် ခွဲဝေသတ်မှတ်ပေးခြင်း သို့မဟုတ် အရန်ထားရှိပေးခြင်းကို ဆောင်ရွက်ပေးရမည်။

- (ဂ) နည်းဥပဒေ ၁၂၊ နည်းဥပဒေခွဲ (ခ) တွင်ဖော်ပြထားသည့် အချက်အလက်များနှင့်အညီ တင်ပြလျှောက်ထားလာပါ က ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များကို ခွဲဝေသတ်မှတ်ပေးခြင်း သို့မဟုတ် အရန်ထားရှိပေးခြင်းတို့ကို ပြုလုပ်ရမည်။
- (ဃ) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးရာတွင် တိုးတက်ဖြစ်ပေါ်လာ နိုင်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် လိုအပ်ချက်၊ ဝန်ဆောင်မှုလုပ်ငန်းများ တီထွင်ဆန်းသစ်နိုင်မှုကို အထောက်အကူပြုနိုင်ရန် လိုအပ်ချက်နှင့် ဆက်သွယ်ရေးနံပါတ် အပိုင်းအခြားအတွင်းရှိ ဆက်သွယ်ရေးနံပါတ်ပမာဏကို ထိန်းသိမ်းထားရန် လိုအပ်ချက်တို့ကို ထည့်သွင်းစဉ်းစားရမည်။
- (င) လိုင်စင်ရရှိသူက ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်ပေးရန်ထပ်မံတောင်းဆိုသည့်အခါ ယခင်ခွဲဝေသတ်မှတ်ပေးထားမှုအား အသုံးပြုမှုကိုပါ ထည့်သွင်းစဉ်းစားရမည်။
- (စ) ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နှစ်စဉ်အစီရင်ခံစာကို ပြုစုထားရမည်။

၇။ လိုင်စင်ရရှိသူ၏ တာဝန်များ

- (က) လိုင်စင်ရရှိသူများသည် ယင်းတို့အားခွဲဝေသတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ်များ သို့မဟုတ် နံပါတ်သင်္ကေတများအတိုင်း ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ အစီအစဉ်ကို ပြုစုထုတ်ပြန်ရမည်ဖြစ်ပြီး ယင်းသည် ဦးစီးဌာနမှ ရေးဆွဲပြုစုထားသည့် ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်နှင့် ကိုက်ညီရမည်။
- (ခ) လိုင်စင်ရရှိသူများသည် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးစဉ်က တင်ပြခဲ့သည့် ရည်ရွယ်ချက်အတိုင်းသာ ဆက်သွယ်ရေးနံပါတ်များကို အသုံးပြုရမည်ဖြစ်ပြီး ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ခြင်းဆိုင်ရာစည်းကမ်းချက်များကိုလိုက်နာရမည်။ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိသည့် လိုင်စင်ရရှိသူအား ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ပါစည်းကမ်းချက်များကို ချိုးဖောက်သူအဖြစ် သတ်မှတ်မည်။
- (ဂ) လိုင်စင်ရရှိသူများသည် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးပြုရမည်။
- (ဃ) လိုင်စင်ရရှိသူသည် ခိုင်လုံသော အကြောင်းပြချက်ရှိမှသာလျှင် သုံးစွဲသူတစ်ဦး၏ ဆက်သွယ်ရေးနံပါတ်ကို ပြောင်းလဲရမည်ဖြစ်ပြီး အဆိုပါသုံးစွဲသူထံ ပြောင်းလဲခြင်း၏ အကြောင်းအရင်းနှင့်ပြောင်းလဲရန် ခန့်မှန်းထားသည့်နေ့ရက်ကိုဖော်ပြလျက်ကျိုးကြောင်း

ခိုင်လုံသော ကြိုတင်အသိပေးစာ ပေးပို့ရမည်ဖြစ်ပြီး အရေးပေါ်ကိစ္စရပ်များတွင် နှုတ်ဖြင့် ကြိုတင်အသိပေးပြီးနောက် စာဖြင့်အတည်ပြုရမည်။

- (င) လိုင်စင်ရရှိသူများသည် မိမိခွဲဝေရရှိထားသည့် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ အသုံးပြုမှုနှင့်စပ်လျဉ်း၍ ဦးစီးဌာနကတောင်းဆိုသည့် အချက်အလက်များကို ပေးပို့ရမည်။
- (စ) လိုင်စင်ရရှိသူတစ်ဦးချင်းသည် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နှစ်စဉ်ပြန်လည်တင်ပြချက်ကို ဦးစီးဌာနသို့ တင်ပြရမည်။

၈။ ကယ်ရီယာရွေးချယ်မှုသင်္ကေတများ (carrier selection codes)

- (က) ကယ်ရီယာရွေးချယ်မှုသင်္ကေတသည် '၁၆' ဖြစ်ရမည်ဖြစ်ပြီး ပြည်တွင်းနှင့် ပြည်ပ ဆက်သွယ်ရေးဝန်ဆောင်မှု နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်သည်။
- (ခ) လိုင်စင်ရရှိသူများသည် နည်းဥပဒေ ၁၂အရ ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်ပေးရန်လျှောက်ထားရာတွင် ကယ်ရီယာရွေးချယ်မှု သတ်မှတ်သင်္ကေတ (carrier selection identifier codes) အတွက် ကိန်းဂဏန်းနှစ်လုံး လျှောက်ထားနိုင်သည်။
- (ဂ) ကယ်ရီယာရွေးချယ်မှုအတွက် ဆက်သွယ်ခေါ်ဆိုရမည့်ပုံစံ (dialing format) မှာ ၁၆ XX NNN...N ဖြစ်ပြီး၊ ၁၆ မှာ ကယ်ရီယာရွေးချယ်မှုအစသင်္ကေတ (carrier selection prefix) ဖြစ်သည်။ XX မှာ ကယ်ရီယာရွေးချယ်မှု ဝန်ဆောင်မှုကို ဆောင်ရွက်ပေးမည့် အော်ပရေတာများအတွက် သတ်မှတ်ပေးထားသော ကယ်ရီယာရွေးချယ်မှုသတ်မှတ်သင်္ကေတ (carrier selection identifier codes) ဖြစ်သည်။ NNN...N မှာ သုံးစွဲသူ နံပါတ် ဖြစ်သည်။
- (ဃ) ကယ်ရီယာရွေးချယ်မှုဆိုင်ရာ စည်းကမ်းချက်များအား အော်ပရေတာများအကြား သဘောတူညီချက်ဖြင့် ရေးဆွဲပြုစုရမည်။ အော်ပရေတာများအကြား သဘောတူညီမှု မရရှိခဲ့ပါက ဦးစီးဌာနက လိုအပ်သော စည်းကမ်းချက်များကို ပြဋ္ဌာန်းသတ်မှတ်ပေးနိုင်သည်။

၉။ နည်းဥပဒေ ၈ ပါ ပြဋ္ဌာန်းချက်များသည် မိုဘိုင်းကွန်ရက်များနှင့် သက်ဆိုင်ခြင်း မရှိစေရ။

၁၀။ ဦးစီးဌာနသည် ခွဲဝေသတ်မှတ်ပေးထားသော ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များအတွက် အခကြေးငွေ ကောက်ခံနိုင်သည်။

အခန်း(၃)

ဆက်သွယ်ရေးနံပါတ်ဆိုင်ရာကွန်ဗင်းရှင်းများ

၁၁။ ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ အသေးစိတ်အချက်အလက်များ

(က) လိုင်စင်ရရှိသူများကပြုစုထားသည့် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ အစီအစဉ်တစ်ခုချင်းသည် သက်ဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိရမည်။ အထူးသဖြင့် အောက်ပါ အိုင်တီယူ-တီ အကြံပြုစာတမ်းများနှင့် တတ်နိုင်သမျှ ကိုက်ညီရမည်-

(၁) အီး.၁၂၃(E.123) - ပြည်တွင်း၊ ပြည်ပ တယ်လီဖုန်းနံပါတ်များအတွက် စံသတ်မှတ်ချက် (Standard Notation)၊

(၂) အီး.၁၆၁(E.161) - တယ်လီဖုန်းကွန်ရက်အား ချိတ်ဆက် အသုံးပြုနိုင်သည့် တယ်လီဖုန်းနှင့် အခြားပစ္စည်းကိရိယာများအတွက် သတ်မှတ်ထားသည့်ဂဏန်းများ၊ အက္ခရာများနှင့် သင်္ကေတများ(symbols) ၏ အစီအစဉ်၊

(၃) အီး.၁၆၄ (E.164)- အပြည်ပြည်ဆိုင်ရာ အများပြည်သူသုံး ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်၊

(၄) အီး.၁၆၆ (E.166)- အီး.၁၆၄ (E.164) နှင့် အိပ်စ်. ၁၂၁ (X.121) တို့ အပြန်အလှန် လုပ်ငန်းဆောင်ရွက်ရန်အတွက် ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်၊

(၅) အိပ်စ်.၁၂၁ (X.121)- အများသုံးအချက်အလက်ကွန်ရက်များနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်။

(ခ) ထို့ပြင် အများပြည်သူအကျိုးငှာ နေရာဒေသမရွေး အခြေခံဆက်သွယ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းခြင်း (universal service)ကို စတင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းသည့် အိုင်တီယူ-တီ၏ အခန်းကဏ္ဍအား အိုင်တီယူ-တီ အကြံပြုစာတမ်းများဖြစ်သည့် အီး. ၁၆၉.၂ (E.169.2)၊ အီး.၁၆၉.၃ (E.169.3)၊ အီး. ၁၇၅ (E.175)၊ အီး.၁၉၁ (E.191)၊ အီး. ၁၉၅ (E.195) တို့တွင်ဖော်ပြထားပါသည်။ အဆိုပါဖြည့်ဆည်းခြင်းများ (ဥပမာ - International Freephone 00800) အတွက် ဆက်သွယ်ရေးနံပါတ်ခွဲဝေသတ်မှတ်ခြင်းသည် အိုင်တီယူ-တီ၏ တာဝန်ဖြစ်သည်။

(ဂ) ဦးစီးဌာနသည် သင့်လျော်သည့် နိုင်ငံတကာစံချိန်စံညွှန်းများမရှိပါက ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ အစီအစဉ်များပြုစုရာတွင် လိုင်စင်ရရှိသူများက လိုက်နာရမည့်အချက်များကို သတ်မှတ်ထုတ်ပြန်နိုင်သည်။

(ဃ) ဆက်သွယ်ရေးနံပါတ်များသည် အိုင်တီယူ-တီ အကြံပြုစာတမ်းအီး. ၁၆၄ (E.164) နှင့် ကိုက်ညီရမည်။ အများဆုံးထားရှိနိုင်သော ကိန်းဂဏန်းအရေအတွက်မှာ ပြည်ပခေါ်ဆိုမှု အစသင်္ကေတ(international prefix) မပါဝင်ဘဲ ၁၅ လုံး ဖြစ်ရမည်။

(င) ခေါ်ဆိုမှုအစသင်္ကေတ '၀' ("0" prefix) သည် အောက်ပါအချက်များနှင့် ကိုက်ညီ ရမည်-

(၁) မြို့တွင်းခေါ်ဆိုမှုနှင့် အထူးချိတ်ဆက်နံပါတ်များတို့သို့ ခေါ်ဆိုမှုမှတစ်ပါးပြည်တွင်း တယ်လီဖုန်းခေါ်ဆိုမှု အားလုံးအတွက် ခေါ်ဆိုမှုအစသင်္ကေတ '၀' ("0" prefix) ကို အသုံးပြုရမည်။ ပြည်တွင်းခေါ်ဆိုမှုများအတွက် ယင်းသင်္ကေတ၏နောက်တွင် နိုင်ငံလုံးဆိုင်ရာ သီးသန့်နံပါတ်ရှိရမည်။

(၂) တယ်လီဖုန်းခေါ်ဆိုမှုအားလုံးတွင် နိုင်ငံအတွင်း၌ခေါ်ဆိုရန်သတ်မှတ်ထားသည့် တယ်လီဖုန်းခေါ်ဆိုမှု နံပါတ်ပုံစံအတိုင်းဖြစ်စေရန် လိုင်စင်ရရှိသူများက အချိန် ကာလတစ်ခုအတွင်း လိုအပ်သည့် စက်မှုပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များကို ဆောင်ရွက်ရမည်။

(စ) ပြည်ပသို့ ခေါ်ဆိုမှုအတွက် ပြည်ပခေါ်ဆိုမှု အစသင်္ကေတ '၀၀' ("00" prefix) ကို အသုံးပြုရမည်။ ယင်းသင်္ကေတ၏နောက်တွင် နိုင်ငံသင်္ကေတနှင့် နိုင်ငံလုံးဆိုင်ရာ သီးသန့်နံပါတ်တို့ ရှိရမည်။

(ဆ) ဦးစီးဌာနသည်သာမန်အားဖြင့် ပထဝီဝင်ဒေသအလိုက် ဆက်သွယ်ရေးနံပါတ်များကို သင့်လျော်သော ဧရိယာသင်္ကေတအပိုင်းအခြားအတွင်း အစဉ်လိုက်ရှိနေသော နံပါတ် ၁၀,၀၀၀ ပါဝင်သည့် ဆက်သွယ်ရေးနံပါတ်အတွဲများ သတ်မှတ်၍ လိုင်စင်ရရှိသူများသို့ ခွဲဝေပေးရမည်။ ထိုသို့ခွဲဝေပေးမည့် ဆက်သွယ်ရေးနံပါတ်အတွဲတွင် ပုံမှန်အားဖြင့် အစဉ်လိုက်ရှိသော နံပါတ် ၁၀,၀၀၀ ပါရှိရမည်ဖြစ်ပြီး အချို့သောကိစ္စရပ်များတွင် ၁၀,၀၀၀ ထက်ပိုများသော သို့မဟုတ် ပိုနည်းသောနံပါတ်အတွဲများလည်း ဖြစ်နိုင်သည်။

(ဇ) ပီအက်စ်တီအန် (PSTN) သုံးစွဲသူနံပါတ်များ၏ ထိပ်စည်းကိန်းဂဏန်းမှာ ၁ မှ ၈ ဖြင့် စရမည်။

(ဈ) ကြိုးဖုန်း ဧရိယာသင်္ကေတများသည် ကိန်းဂဏန်း ၁ မှ ၈ ဖြင့် စရမည်ဖြစ်ပြီး၊ ကြိုးဖုန်း သို့မဟုတ် မိုဘိုင်းဖုန်းသုံးစွဲသူများက ခေါ်ဆိုသည့်အခါ နယ်အဝေးခေါ်ဆိုမှုသင်္ကေတ (Trunk Code) ကို ရှေ့တွင်ထည့်၍ခေါ်ဆိုရမည်။

(ည) မိုဘိုင်းဖုန်းနံပါတ်များ၏ ထိပ်စည်းကိန်းဂဏန်းမှာ ၉ ဖြစ်ရမည်ဖြစ်ပြီး၊ ကြိုးဖုန်း သို့မဟုတ် မိုဘိုင်းဖုန်းသုံးစွဲသူများက ခေါ်ဆိုသည့်အခါ နယ်အဝေးခေါ်ဆိုမှုသင်္ကေတ (Trunk Code) ကို ရှေ့တွင်ထည့်၍ ခေါ်ဆိုရမည်။

(ဋ) အထူးချိတ်ဆက်နံပါတ်များကို ကွန်ရက်တစ်ခုချင်းစီအတွက် သီးသန့်သော်လည်းကောင်း၊ ကွန်ရက်အသီးသီးမှ ဝန်ဆောင်မှုအမျိုးအစားတစ်ခုတည်းကို ချိတ်ဆက်ရန်အတွက် သော်လည်းကောင်း အသုံးပြုနိုင်သည်။ ဦးစီးဌာနသည် အထူးချိတ်ဆက် နံပါတ်များ (" ၁ XY " / ၁ XYZ ") အား ဝန်ဆောင်မှုလုပ်ငန်း ပုံစံကိုလိုက်၍ အမျိုးအစား (၃) မျိုး ခွဲခြား သတ်မှတ်ရမည်-

(၁) အမျိုးအစား(က) ချိတ်ဆက်နံပါတ်များသည် အရေးပေါ်ဝန်ဆောင်မှုများအတွက် ခေါ်ဆိုသည့် ၁၉X ကဲ့သို့သော အများပြည်သူနှင့်သက်ဆိုင်သည့် ဝန်ဆောင်မှု နံပါတ်များဖြစ်သည်။ ထိုနံပါတ်များကို လိုင်စင်ရရှိသူအားလုံးက အသုံးပြုရမည်။ အမျိုးအစား(က) ချိတ်ဆက်နံပါတ်များကို ဦးစီးဌာနက သတ်မှတ်ပေးရမည် ဖြစ်ပြီး လိုင်စင်ရရှိသူ တစ်ဦးတစ်ယောက်အတွက် သီးခြားသတ်မှတ်ပေးခြင်းမျိုး မဖြစ်စေရ။

(၂) အမျိုးအစား(ခ) ချိတ်ဆက်နံပါတ်များသည် ချို့ယွင်းမှုတိုင်ကြားခြင်း (fault reporting) သို့မဟုတ် စံတော်ချိန်ဖြေကြားခြင်း (time reporting) ကဲ့သို့သော ဝန်ဆောင်မှုများအတွက် ခေါ်ဆိုသည့်အများနှင့် သက်ဆိုင်သည့် နံပါတ်များဖြစ် သည်။ လိုင်စင်ရရှိသူများသည် ဖော်ပြပါဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးရန် မလိုအပ်သော်လည်း၊ ဖြည့်ဆည်းပေးလိုပါ က ဦးစီးဌာနမှ သတ်မှတ်ပေးသော နံပါတ်များကို အသုံးပြုရမည်ဖြစ်ပြီး ယင်းနံပါတ်များကို အခြားရည်ရွယ်ချက် များအတွက် အသုံးမပြုရ။

(၃) အမျိုးအစား(ဂ) ချိတ်ဆက်နံပါတ်များသည် ကွန်ရက်သီးသန့်နံပါတ်များဖြစ်ပြီး ခွင့်ပြုထားသည့် မည်သည့်ဝန်ဆောင်မှုအတွက်မဆို အသုံးပြုနိုင်သည်။ ထိုနံပါတ် များကိုဦးစီးဌာနက လိုင်စင်ရရှိသူတစ်ဦးစီအတွက် သတ်မှတ်ပေးမည်ဖြစ်သော် လည်း သုံးစွဲသူများလွယ်ကူမှုရှိစေရန်အတွက် လိုင်စင်ရရှိသူများသည် ဖြစ်နိုင် ပါ က တူညီသောနံပါတ်များကိုသာ အသုံးပြုရန်။

(ဌ) သင်္ကေတတိုများ (short codes) ကို စာသားတိုပေးပို့ခြင်း ဝန်ဆောင်မှု (SMS) နှင့် မာလ်တီမီဒီယာ ပေးပို့ခြင်းဝန်ဆောင်မှု (MMS) ကိုဖြစ်စေ၊ မိုဘိုင်းဘဏ်လုပ်ငန်း၊ မိုးလေဝသ ခန့်မှန်းချက်နှင့် မိုးလေဝသသတင်းများကဲ့သို့သော ဝန်ဆောင်မှုများကို

ဖြစ်စေ ချိတ်ဆက်ရာတွင်အသုံးပြုသည်။ သင်္ကေတတိုများကို ကွန်ရက်တစ်ခုချင်းစီ အတွက် သီးသန့်သော်လည်းကောင်း၊ ကွန်ရက်အသီးသီးမှ ဝန်ဆောင်မှုအမျိုးအစား တစ်ခုတည်းကို ချိတ်ဆက်ရန်အတွက်သော်လည်းကောင်း အသုံးပြုနိုင်သည်။

(၃) နိုင်ငံရည်ညွှန်းသင်္ကေတ (National Destination Code) ၁၇ XX နှင့် ၁၈ XX သည် ကြိုးဖုန်း နံပါတ်များအတွက် ဧရိယာသင်္ကေတ၊ မိုဘိုင်းဖုန်း နံပါတ်များအတွက် ဝန်ဆောင်မှု သို့မဟုတ် သုံးစွဲသူအမျိုးအစား၊ အခြားသော ဝန်ဆောင်မှုများအတွက် ဝန်ဆောင်မှုအမျိုးအစားကိုဖော်ပြသည်။ အဆိုပါသင်္ကေတ ၁၇ XX နှင့် ၁၈ XX ကို ကြိုးဖုန်းနှင့် မိုဘိုင်းဖုန်းကွန်ရက်များမှ အသံဖြင့်ခေါ်ဆိုဆက်သွယ်ခြင်း ဝန်ဆောင်မှုများ (voice-based services) ကို ချိတ်ဆက်ရန်အတွက် အသုံးပြုသည်။ ထိုဝန်ဆောင်မှု များကိုချိတ်ဆက်ရာတွင် နယ်အဝေးခေါ်ဆိုမှုသင်္ကေတကို အသုံးမပြုရ။ ဦးစီးဌာနသည် အဆိုပါအသံဖြင့် ခေါ်ဆိုဆက်သွယ်ခြင်းဝန်ဆောင်မှု [အထူးသဖြင့် အထူးနှုန်းထားဖြင့် ဝန်ဆောင်မှု (Premium Rate Service) နှင့် အချိန်တိုအတွင်း ခေါ်ဆိုမှုအများအပြား ရရှိစေသည့်ဝန်ဆောင်မှု (Burst Oriented Service) များ] ဖြည့်ဆည်းပေးရန်အတွက် သီးခြားတာဝန်များကို သတ်မှတ်နိုင်သည်။

(၂) သင့်လျော်သောနံပါတ်ပမာဏ ခွဲဝေသတ်မှတ်ပေးနိုင်ရန်အတွက် ချိတ်ဆက်နံပါတ် ခွဲဝေမှုသည် ယေဘုယျအားဖြင့် ကိန်းဂဏန်း ၄ လုံး (၁ XXX) သို့မဟုတ် ၅ လုံး (၁ XXXX) ပါသော နံပါတ်အပေါ်အခြေခံ၍ ဆောင်ရွက်ရမည်။

၁၂။ ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးရန်နှင့် အရန်ထားရှိပေးရန် အတွက် လျှောက်ထားခြင်း

(က) လိုင်စင်ရရှိသူများသည် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ် ပေးရန်နှင့် အရန်ထားရှိပေးရန် လျှောက်ထားခွင့်ရှိသည်။ နံပါတ်အသုံးပြုရန် လိုအပ်သည့် အခြား သူများအနေဖြင့် လိုင်စင်ရရှိသူ (eligible licensee) ထံမှ ခွဲဝေရယူရမည်။

(ခ) တင်ပြရမည့် အချက်အလက်များ

လိုင်စင်ရရှိသူများသည် ယင်းသို့ လျှောက်ထားရာတွင် အောက်ပါအချက်အလက်များကို ဦးစီးဌာနသို့ တင်ပြရမည်-

(၁) လိုင်စင်ရရှိသူမှခန့်အပ်ထားသော တာဝန်ရှိကိုယ်စားလှယ်၏အမည်နှင့်ဆက်သွယ် ရန် လိပ်စာအပြည့်အစုံ၊ ကိုယ်စားလှောက်ထားခြင်းဖြစ်ပါက လိုင်စင်ရရှိသူ၏ လက်မှတ်နှင့် ရက်စွဲပါရှိသော ကိုယ်စားလှယ်လွှဲစာ၊

- (၂) သက်ဆိုင်ရာ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်၏ အသေးစိတ်အချက်အလက်များ၊
- (၃) လျှောက်ထားချက်နှင့် သက်ဆိုင်သည့် အသုံးပြုနေဆဲဖြစ်သော ဆက်သွယ်ရေးနံပါတ်အတွဲများ သို့မဟုတ် နံပါတ်အပိုင်းအခြားအသေးစိတ်၊
- (၄) ဦးစားပေးရွေးချယ်လိုသည့် နံပါတ်သင်္ကေတ၊ ဆက်သွယ်ရေးနံပါတ်အတွဲ၊ ဖြစ်နိုင်လျှင် ဒုတိယနှင့် တတိယဦးစားပေး နံပါတ်သင်္ကေတနှင့် ဆက်သွယ်ရေးနံပါတ်အတွဲ၊
- (၅) ဆက်သွယ်ရေးနံပါတ်အတွဲ သို့မဟုတ် နံပါတ်အပိုင်းအခြားကို အသုံးပြု၍ ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားသည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအမျိုးအစား၏ အသေးစိတ်အချက်အလက်များနှင့် လိုအပ်ပါက ယင်းဝန်ဆောင်မှုလုပ်ငန်းအတွက် အဆိုပြုဝန်ဆောင်ခနှုန်းထား၊
- (၆) လိုင်စင်ရရှိသူသို့ ယခင်ခွဲဝေသတ်မှတ်ပေးထားသည့် အလားတူဆက်သွယ်ရေးနံပါတ်များအား အသုံးပြုနေမှုနှင့် ကာလတစ်ခုအတွင်း မျှော်မှန်းထားသည့် အသုံးပြုမှု ခန့်မှန်းချက်၊
- (၇) လျှောက်ထားချက်အား ဆုံးဖြတ်နိုင်ရန်အတွက် လိုအပ်သည်ဟု သို့မဟုတ် သင့်လျော်သည်ဟု လိုင်စင်ရရှိသူကယူဆသည့် အခြားသောအချက်အလက်များ၊
- (၈) လိုင်စင်ရရှိသူသည် လျှောက်ထားချက်နှင့် သက်ဆိုင်သည်ဟု ဦးစီးဌာနက ဆုံးဖြတ်သည့် အခြားအချက်အလက်များကိုလည်း တင်ပြရမည်။ အဆိုပါအချက်အလက်များတွင် လိုင်စင်ရရှိသူအသုံးပြုမည့်နည်းပညာနှင့် လုပ်ငန်းဆောင်ရွက်မှုစနစ် တည်ဆောက်ထားပုံအကျဉ်းချုပ်တို့ ပါဝင်ရမည်ဖြစ်ပြီး ယင်းသို့တင်ပြစေခြင်းသည် လျှောက်ထားသူအပေါ် မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးမဖြစ်စေရ။
- (ဂ) ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်ခွဲဝေသတ်မှတ်ပေးရန် လျှောက်ထားချက်ကို လုပ်ငန်းစတင်ရန်စီစဉ်ထားသည့်နေ့ရက်မတိုင်မီ သုံးလကြိုတင်၍လျှောက်ထားရမည်။ အရေးပေါ်အခြေအနေ သို့မဟုတ် အထူးကိစ္စရပ်ရှိသည့် အခြေအနေတွင် သုံးလထက်နည်းသောကာလအတွင်း လျှောက်ထားနိုင်ပြီး ယင်းလျှောက်ထားချက်ကို လက်ခံသင့်မသင့် ဦးစီးဌာနက ဆုံးဖြတ်ရမည်။

(ဃ) အရန်ထားရှိခြင်း

- (၁) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးခြင်း

အပြင် အရန်ထားရှိပေးခြင်းကိုအောက်ဖော်ပြပါ ကိစ္စရပ်များအတွက် ဆောင်ရွက် ပေးနိုင်သည်-

- (ကက) လျှောက်ထားသူက ထုတ်ဖော်ခြင်းမပြုလိုသည့် စီးပွားရေးအရ လျှို့ဝှက် အပ်သည့် ကိစ္စရပ်၊
 - (ခခ) ဆက်သွယ်ရေးနံပါတ် အရင်းအမြစ် ခွဲဝေသတ်မှတ်ပေးရန် လျှောက်ထား ခြင်းမပြုမီ လျှောက်ထားချက်ကို မပေါက်ကြားစေသင့်သည့် ကိစ္စရပ်၊
 - (ဂဂ) သုံးစွဲသူ၏အမှာစာ (customer order) အတည်မဖြစ်သေးသည့် ကိစ္စရပ်။
- (၂) ဦးစီးဌာနသည် အောက်ပါအခြေအနေများတွင် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် များကို အရန်ထားရှိပေးနိုင်သည်-
- (ကက) လိုင်စင်ရရှိသူများက တင်ပြထားသော သုံးနှစ်တစ်ကြိမ် သုံးစွဲမှုခန့်မှန်း ချက်နှင့်အညီ ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေး ရန်လျှောက်ထားလာသည့်အခါ ၊
 - (ခခ) လိုင်စင်ရရှိသူတစ်ဦးက လက်ရှိဆောင်ရွက်နေသော ဝန်ဆောင်မှုလုပ်ငန်း များ တိုးတက်လာခြင်း သို့မဟုတ် တိုးချဲ့ခြင်း သို့မဟုတ် လုပ်ငန်းသစ်များ ဆောင်ရွက်ခြင်းတို့ကဲ့သို့သော အကြောင်းများကြောင့် သီးခြားတင်ပြ လျှောက်ထားလာသည့်အခါ ။
- (၃) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ အရန်ထားရှိပေးရန် ဦးစီးဌာနသို့သတ်မှတ် ချက်များနှင့်အညီ လျှောက်ထားရမည်။
- (၄) လျှောက်ထားသူကအခြားနည်းဖြင့် တောင်းဆိုခြင်းမရှိပါက အရန်ထားရှိပေးရန် လျှောက်ထားချက်များကို လျှို့ဝှက်ထားရှိရမည်။
- (၅) ဦးစီးဌာနသည် ဖြစ်နိုင်ခြေရှိသည့်အခါတိုင်းတွင် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် များ အရန်ထားရှိခြင်းမှ ခွဲဝေသတ်မှတ်ခြင်းသို့ ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက် ပေးရမည်။ ထိုသို့အရန်ထားရှိခြင်းဖြင့် ဆက်သွယ်ရေးနံပါတ်အရင်း အမြစ်များကို အလိုအလျောက်ရရှိသည်ဟု မမှတ်ယူရ။ ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များကို အရန်ထားရှိခြင်းသည် ယင်းတို့ကို ခွဲဝေသတ်မှတ်ပေးမည်ဟု အာမခံခြင်းမဟုတ်ပါ။
- (၆) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များအား ပုံမှန်အားဖြင့် သုံးလအရန်ထားရှိနိုင်ပြီး ဆက်လက်အရန်ထားရှိပေးရန် ဦးစီးဌာနသို့လျှောက်ထားနိုင်သည်။

(၇) အရန်ထားရှိပြီးဖြစ်သော ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များကို ခွဲဝေသတ်မှတ်ပေးရာတွင် အရန်ထားရှိပေးရန်လျှောက်ထားစဉ်က တင်ပြခဲ့သည့်ရည်ရွယ်ချက်နှင့်အဖွဲ့အစည်းသို့သာ ခွဲဝေသတ်မှတ်ပေးရမည်။ အောက်ပါကိစ္စတစ်ရပ်ရပ်တွင် အရန်ထားရှိမှုသည် အလိုအလျောက်ပျက်ပြယ်သည်-

(ကက) ကန့်သတ်ကာလ ကျော်လွန်သည့်အခါ၊

(ခခ) လျှောက်ထားသူက ယင်းအရန်ထားရှိမှုကို ရုပ်သိမ်းသည့်အခါ၊

(ဂဂ) လျှောက်ထားသူနှင့် ဦးစီးဌာနတို့က ယင်းအရန်ထားရှိမှု သို့မဟုတ် ခွဲဝေသတ်မှတ်မှုအား အစားထိုးရန် သဘောတူညီသည့်အခါ။

(င) အရန်ထားရှိပေးရန် ယှဉ်ပြိုင်တောင်းဆိုမှုအား ဆောင်ရွက်ခြင်း

ဆက်သွယ်ရေးနံပါတ်အပိုင်းအခြားများအား အကန့်အသတ်ဖြင့်သာ ရရှိနိုင်သည့်အခြေအနေတွင် တူညီသောဆက်သွယ်ရေးနံပါတ်အတွဲကို တစ်ဦးထက်ပိုသော လိုင်စင်ရရှိသူများကအရန်ထားရှိပေးရန် ယှဉ်ပြိုင်တောင်းဆိုလာပါက ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်အတွဲကို တစ်ဦးထက်ပိုသော လိုင်စင်ရရှိသူများအတွက် အရန်ထားပေးနိုင်သော်လည်း သုံးစွဲသူ၏အမှာစာ အထောက်အထားအပြည့်အစုံ ပထမဆုံးတင်ပြနိုင်သည့် လိုင်စင်ရရှိသူကို ဦးစွာခွဲဝေသတ်မှတ်ပေးရမည်။

(စ) လျှောက်ထားချက်ကို စဉ်းစားခြင်း

(၁) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်လျှာထား သတ်မှတ်ချက်အရ ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးခြင်း သို့မဟုတ် အရန်ထားရှိခြင်းများ ပြုလုပ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည်-

(ကက) ဆက်သွယ်ရေးနံပါတ် လျှာထားသတ်မှတ်ချက်ပါ လမ်းညွှန်မှုများ၊

(ခခ) သက်ဆိုင်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ဆိုင်ရာစည်းကမ်းချက်များ၊

(ဂဂ) အသုံးပြုရန် အဆိုပြုထားသည့် ဆက်သွယ်ရေးနံပါတ် အပိုင်းအခြားသည် သင့်လျော်မှု ရှိ မရှိ၊

(ဃဃ) လျှောက်ထားသူနှင့် အခြားစိတ်ပါဝင်စားသူများ၏သဘောထားအမြင်၊

(ငင) ဦးစီးဌာနမှ သက်ဆိုင်သည်ဟု ယူဆသောအခြားကိစ္စရပ်များ။

(၂) ဦးစီးဌာနသည် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ ပိုမို ရှင်းလင်းစေရန်အတွက် မေးမြန်းရန်လိုအပ်ပါက လျှောက်ထားသူထံ စာဖြင့်အကြောင်းကြားရမည်။

- (၃) ဦးစီးဌာနသည် လျှောက်ထားချက်ပေါ်မူတည်၍ ခွင့်ပြုပေးနိုင်မည့် အတိုင်းအတာ၊ သတ်မှတ်ပေးမည့် ဆက်သွယ်ရေးနံပါတ်များ၊ ဆက်သွယ်ရေးနံပါတ်စဉ်များနှင့် လိပ်စာ (addresses) များကို ဆုံးဖြတ်ရမည်။ ဆက်သွယ်ရေးနံပါတ်လျာထား သတ်မှတ်ချက်ပါ ဆက်သွယ်ရေးနံပါတ်များနှင့် ဆက်သွယ်ရေးနံပါတ်စဉ်များကို ခွဲဝေ သတ်မှတ်ပေးရန် ဆုံးဖြတ်ရာတွင် ဆက်သွယ်ရေးနံပါတ်လျာထား သတ်မှတ်ချက် အတွင်း လက်ရှိခွဲဝေသတ်မှတ်ထားမှုကိုပါ ထည့်သွင်းစဉ်းစားရမည်။
- (၄) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်တစ်ခုတည်းအတွက် တစ်ခုထက် ပိုသော လျှောက်ထားချက်များကို လက်ခံရရှိပါက ပထမဆုံးလက်ခံရရှိသည့် လျှောက်ထားချက်ကို ဦးစွာဆောင်ရွက်ပေးရမည်။ ခွဲဝေသတ်မှတ်မှုအား ဦးရာလူ စနစ်ကိုအခြေခံ၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

(ဆ) ခွဲဝေသတ်မှတ်ပေးခြင်းလုပ်ငန်းစဉ်

- (၁) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်လျှောက်ထားချက်ကို စိစစ်ခြင်း၊ ဆက်သွယ် ရေး နံပါတ်စာရင်းများအား နောက်ဆုံးအခြေအနေနှင့် အညီပြုစုခြင်းတို့ကို ဆောင် ရွက်ပြီးစီးပါက လိုင်စင်ရရှိသူထံ ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ် မှုကို ပြည့်စုံမှန်ကန်သည့် လျှောက်ထားချက်အား လက်ခံရရှိသည့်နေ့ရက်မှ ၄၅ရက် အတွင်းစာဖြင့် အကြောင်းကြားရမည်။
- (၂) ဦးစီးဌာနသည် ခွဲဝေသတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ်များ၊ ဆက်သွယ် ရေး နံပါတ်စဉ်များနှင့် လိုင်စင်ရရှိသူ၏ လိပ်စာများကို အိုင်တီယူ၏ လုပ်ငန်းဆိုင်ရာ သတင်းလွှာ (ITU's Operational Bulletin) တွင် ထည့်သွင်းကြေညာနိုင်ရန် အတွက် အိုင်တီယူသို့ အကြောင်းကြားရမည်။
- (၃) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များ ခွဲဝေသတ်မှတ်ခြင်းနှင့် ပတ်သက်၍ လိုင်စင်ရရှိသော အခြားသူများနှင့်သုံးစွဲသူများအား အကြောင်းကြား မည်မဟုတ်သည့်အတွက် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ် ပေးခြင်းခံရသည့် လိုင်စင်ရရှိသူသည် အဆိုပါ ခွဲဝေသတ်မှတ်ပေးမှုအား ဝန်ဆောင် မှုလုပ်ငန်းဆောင်ရွက်သည့် အခြားသူများနှင့် သုံးစွဲသူများထံသို့ အကြောင်းကြားရန် တာဝန်ရှိသည်။
- (၄) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်မှုများကိုနောက်ဆုံး

အခြေအနေနှင့်အညီ ပြုစုထားသည့် ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက် တွင် ဖော်ပြ၍အခါအားလျော်စွာ ထုတ်ပြန်ရမည်။

(ဇ) ဆက်သွယ်ရေးနံပါတ် အပိုင်းအခြားသစ်များ ထပ်တိုးခြင်း သို့မဟုတ် ဆက်သွယ်ရေး နံပါတ် လျာထားသတ်မှတ်ချက် ပြောင်းလဲခြင်း

- (၁) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်အပိုင်းအခြားသစ်များ သို့မဟုတ် နံပါတ်အပိုင်း အခြား၏ အရေးပါသောအပိုင်းများအား ရရှိနိုင်စေရန်မပြုလုပ်မီ အနည်းဆုံး ၄၅ ရက်ကြိုတင်၍ အကြောင်းကြားစာ ထုတ်ပြန်ရမည်။ ထိုသို့ပြုလုပ်ရာတွင် ဦးစီးဌာန သည်လျှောက်လွှာစတင်လက်ခံမည့်နေ့ရက်ကို သတ်မှတ်ပေးရမည်ဖြစ်ပြီးထိုနေ့ရက် မတိုင်မီ မည်သည့်လျှောက်ထားချက်ကိုမျှ လက်ခံခြင်းမပြုရ။
- (၂) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက် ပြောင်းလဲမှုများကို အိုင်တီယူ၏ လုပ်ငန်းဆိုင်ရာ သတင်းလွှာတွင် ထည့်သွင်းကြေညာပေးနိုင်ရန် အတွက် အိုင်တီယူသို့ အကြောင်းကြားရမည်။
- (၃) ဦးစီးဌာနသည် သင့်လျော်သည်ဟု ထင်မြင်ယူဆပါက ပြည်ပရှိဆက်သွယ်ရေးအဖွဲ့ အစည်းများသို့ လိုအပ်သလို အသိပေးအကြောင်းကြားနိုင်သည်။

(ဈ) လျှောက်ထားချက်အား ငြင်းပယ်ခြင်း

- (၁) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များအား ခွဲဝေသတ်မှတ်ပေးရန် သို့မဟုတ် အရန်ထားရှိပေးရန် လျှောက်ထားချက်အား အောက်ပါအခြေအနေများတွင် ငြင်းပယ်နိုင်သည်-
 - (ကက) လိုအပ်သောအချက်အလက်များ တင်ပြနိုင်ခြင်းမရှိလျှင်၊
 - (ခခ) လျှောက်ထားချက်သည် ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိလျှင်၊
 - (ဂဂ) ခွဲဝေသတ်မှတ်ပေးသည့်ဆက်သွယ်ရေးနံပါတ်အပိုင်းအခြားအတွင်းလုံလောက် သော သင်္ကေတတိုအရင်းအမြစ် (short code resources) ရရှိနိုင်မှုကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်လျှင်၊
 - (ဃဃ) ဦးစီးဌာနက သင့်လျော်သည်ဟုယူဆသော အခြားအကြောင်းအရင်းရှိလျှင်။
- (၂) ဦးစီးဌာနသည် လျှောက်ထားချက် တစ်စိတ်တစ်ပိုင်းကို သော်လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း ငြင်းပယ်နိုင်သည်။ သို့မဟုတ် လျှောက်ထားချက်ကို သီးခြားစည်းကမ်းချက်များ သတ်မှတ်၍ခွင့်ပြုနိုင်သည်။ အဆိုပါ စည်းကမ်းချက်

များသည် ဆက်သွယ်ရေးနံပါတ်ခွဲဝေသတ်မှတ်မှုဆိုင်ရာ စံသတ်မှတ်ချက်များနှင့် သော်လည်းကောင်း၊ ခွဲဝေသတ်မှတ်ပေးထားသော ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်အားအသုံးပြုပုံ၊ စီမံခန့်ခွဲပုံတို့နှင့်သော်လည်းကောင်း ကိုက်ညီရမည်။ အဆိုပါ သီးခြားစည်းကမ်းချက်များကို ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်ပေးစဉ်တွင် စာဖြင့်တစ်ပါတည်း ရေးသားဖော်ပြရမည်။

(၃) လျှောက်ထားချက်၏ တစ်စိတ်တစ်ပိုင်းကို သော်လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း၊ ငြင်းပယ်သည့်အခါတွင်ဖြစ်စေ သို့မဟုတ် သီးခြားစည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုသည့်အခါတွင်ဖြစ်စေ ဦးစီးဌာနသည် ထိုသို့ပြုလုပ်ခြင်း၏ အကြောင်းအရင်းကို လိုင်စင်ရရှိသူသို့ စာဖြင့်အကြောင်းကြားရမည်။

(၄) လိုင်စင်ရရှိသူအား အကြောင်းကြား၍သဘောထားမှတ်ချက်ပြုရန်အတွက် သင့်လျော်သော အခွင့်အလမ်းကိုပေးပြီးနောက် အခြားသောခွဲဝေသတ်မှတ်မှုတစ်ခုကို ပြုလုပ်ပေးနိုင်သည်။ ယင်းခွဲဝေသတ်မှတ်မှုသည် မူလလျှောက်ထားချက်ကို ငြင်းပယ်ခဲ့သည့် အကြောင်းအရင်းများနှင့် ဆန့်ကျင်မှုမရှိစေရမည့်အပြင် လိုင်စင်ရရှိသူ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးနိုင်ရမည်။

(ည) ခွဲဝေသတ်မှတ်မှုအား ပြောင်းလဲခြင်း

(၁) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေရရှိထားသည့် လိုင်စင်ရရှိသူများသည် အောက်ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြောင်းလဲမှုတစ်ခုခုမပြုလုပ်မီ ဦးစီးဌာနသို့ ခွင့်ပြုချက်ရရှိရန် လျှောက်ထားရမည်-

- (ကက) ဆက်သွယ်ရေးနံပါတ်အတွဲ သို့မဟုတ် နံပါတ်သင်္ကေတမှတ်ပုံတင်ခြင်း၊
- (ခခ) ခွဲဝေရရှိထားသည့် ဆက်သွယ်ရေးနံပါတ်၏ ရည်ရွယ်ချက် သို့မဟုတ် အသုံးပြုပုံ၊
- (ဂဂ) ခွဲဝေရရှိထားသည့် ဆက်သွယ်ရေးနံပါတ်အား အသုံးပြုမှုအခြေအနေ။

(၂) ဦးစီးဌာနသည် ကျိုးကြောင်းခိုင်လုံသော အကြောင်းပြချက်ရှိမှသာ နည်းဥပဒေခွဲငယ် (၁) ပါပြောင်းလဲမှုများကို ငြင်းပယ်နိုင်သည်။ သို့မဟုတ် ပြောင်းလဲမှုကို ပြင်ဆင်ပေးရန် ညွှန်ကြားနိုင်သည်။

(၃) ဦးစီးဌာနသည်ပြောင်းလဲမှုများ၏ တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း ငြင်းပယ်သည့်အခါ လိုင်စင်ရရှိသူသို့ ငြင်းပယ်ခြင်း အကြောင်းအရင်းကို စာဖြင့်အကြောင်းကြားရမည်။

(၄) ဦးစီးဌာနသည် ကျိုးကြောင်းခိုင်လုံသော အကြောင်းအရင်းမရှိပါက နည်းဥပဒေခွဲငယ် (၁) ပါ ပြောင်းလဲမှုများကို ခွင့်ပြုရမည်။

(၄) ခွဲဝေသတ်မှတ်မှုအား ရုပ်သိမ်းခြင်း

(၁) ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များ အသုံးပြုမှု သို့မဟုတ် ခွဲဝေသတ်မှတ်မှုသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ကိုက်ညီမှုမရှိပါက ဦးစီးဌာနသည် ခွဲဝေသတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ်များကိုသော်လည်းကောင်း၊ ထိုဆက်သွယ်ရေးနံပါတ်များ၏ တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း ရုပ်သိမ်းနိုင်သည်-

(ကက) သက်ဆိုင်ရာစံချိန်စံညွှန်းများ၊

(ခခ) ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်၊

(ဂဂ) ဆက်သွယ်ရေးနံပါတ်ခွဲဝေသတ်မှတ်မှုဆိုင်ရာသီးခြားစည်းကမ်းချက်တစ်ရပ်ရပ်။

(၂) ဦးစီးဌာနသည် ၄၅ရက်ထက်မနည်းသည့် အများပြည်သူသဘောထားတောင်းခံခြင်း ပြုလုပ်ပြီးမှသာ ခွဲဝေသတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ်အပိုင်းအခြားကို ရုပ်သိမ်းနိုင်သည်။ ထိုသို့ရုပ်သိမ်းခြင်းကို ဦးစီးဌာန၏ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် လိုင်စင်ရရှိသူအား အကြောင်းကြားခြင်းတို့ ပြုလုပ်ပြီးနောက် ရက်ပေါင်း ၉၀ ကျော်မှသာ ဆောင်ရွက်ရမည်။

(၃) ဆက်သွယ်ရေးနံပါတ် အရင်းအမြစ် ခွဲဝေသတ်မှတ်မှု တစ်ခုလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း အသုံးပြု၍ခြောက်လအတွင်း လုပ်ငန်းဆောင်ရွက်ခြင်းမရှိလျှင် နည်းဥပဒေခွဲငယ် (၂)ပါ ပြဋ္ဌာန်းချက်အရ ဆောင်ရွက်နိုင်သည်။

(၅) ခွဲဝေသတ်မှတ်မှုအား ပြန်လည်အပ်နှံခြင်း

(၁) လိုင်စင်ရရှိသူသည် ရရှိထားသည့် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်မှုအား ဆက်လက်အသုံးမပြုလိုပါက ဦးစီးဌာနသို့ဆောလျင်စွာ ပြန်လည်အပ်နှံရမည်။

(၂) လိုင်စင်ရရှိသူသည် ဆက်သွယ်ရေးနံပါတ်အတွဲ တစ်ခုလုံးကိုသာ ပြန်လည်အပ်နှံနိုင်သည်။ ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်အတွဲ၏ တစ်စိတ်တစ်ပိုင်းအား ပြန်လည်အပ်နှံခြင်းကို သာမန်အားဖြင့် လက်ခံခြင်းမပြုရ။

(၃) ရုပ်သိမ်းခြင်းနှင့် ပြန်လည်ခွဲဝေသတ်မှတ်ခြင်း

- (၁) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်ခွဲဝေသတ်မှတ်မှုကို ရုပ်သိမ်းပြီး နောက် ပြန်လည်ခွဲဝေသတ်မှတ်ပေးရမည့် အခြေအနေဖြစ်ပေါ်လာပါက ဖြစ်နိုင်သမျှ တူညီသောအဆင့်ရှိသည့် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်ကို ခွဲဝေသတ်မှတ်ပေးရမည်။ ထိုသို့ ခွဲဝေသတ်မှတ်ခြင်းကို နံပါတ်ကောင်းများ (golden numbers) ရုပ်သိမ်းခြင်းနှင့် ပြန်လည်ခွဲဝေသတ်မှတ်ပေးခြင်းတွင်လည်း အသုံးပြုနိုင်သည်။
- (၂) နည်းဥပဒေခွဲငယ် (၁)တွင် မည်သို့ပင်ဖော်ပြစေကာမူ ထိုသို့ခွဲဝေသတ်မှတ်မှု ရုပ်သိမ်းခြင်းနှင့် ပြန်လည်ခွဲဝေသတ်မှတ်ခြင်းတို့နှင့်ပတ်သက်၍ ဦးစီးဌာနတွင် မည်သည့်တာဝန်မျှ မရှိစေရ။

၁၃။ ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်အား စီမံခန့်ခွဲခြင်း

- (က) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်ဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စ ရပ်များနှင့်ပတ်သက်၍ မည်သည့်လုပ်ငန်းကိုမဆို ဆောင်ရွက်ရမည် သို့မဟုတ် လိုင်စင်ရရှိသူများက ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သော မည်သည့်လုပ်ငန်းကိုမဆို ဆောင်ရွက်စေရမည်။
- (ခ) စစ်ဆေးခြင်းနှင့်ကြီးကြပ်ခြင်းလုပ်ငန်းစဉ်
 - (၁) ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များ ခွဲဝေသတ်မှတ်မှု ရရှိထားသူတစ်ဦးချင်းသည် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နှစ်စဉ်ပြန်လည်တင်ပြချက်ကို ဦးစီးဌာနသို့ တင်ပြရမည်။
 - (၂) ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နှစ်စဉ်ပြန်လည်တင်ပြချက်တွင်-
 - (ကက) ပြက္ခဒိန်နှစ်ကုန်ဆုံးသည့် နေ့ရက်အထိ အကျုံးဝင်သောအချက်အလက်များ ပါဝင်ရမည်ဖြစ်ပြီး ဦးစီးဌာနမှ ညွှန်ကြားသည့်အတိုင်း တင်ပြရမည်။ သာမန်အားဖြင့် သက်ဆိုင်ရာ ပြက္ခဒိန်နှစ်ကုန်ဆုံးသည့် နေ့ရက်မှ ရက်ပေါင်း ၄၅ ရက်အတွင်း တင်ပြရမည်။
 - (ခခ) ရရှိထားသည့် ခွဲဝေသတ်မှတ်မှု တစ်ခုချင်းစီအတွက် အောက်ပါအချက် အလက်များကို ဖော်ပြရမည်-
 - (ခခ-၁) လက်ရှိ အသုံးပြုမှုအခြေအနေ၊

(ခခ-၂) အမှန်တကယ် သုံးစွဲသူများက သုံးစွဲလျက်ရှိသည့်နံပါတ်များ၊

(ခခ-၃) လျာထားသည့် ဆက်သွယ်ရေးနံပါတ် တိုးတက်မှုအတွက်သော်လည်းကောင်း၊ သုံးစွဲသူ၏ အမှာစာများအတွက် သော်လည်းကောင်း၊ အခြားအသုံးပြုလိုမှုတို့အတွက် သော်လည်းကောင်း ဖယ်ချန်ထားသည့် ဆက်သွယ်ရေးနံပါတ်များ၏ အသေးစိတ် အချက်အလက်များနှင့်တကွ ရှင်းလင်းချက်များ၊

(ခခ-၄) အမှန်တကယ် သုံးစွဲသူများမှအပ အခြားမည်သည့် သုံးစွဲသူသို့ မဆို ခွဲဝေပေးထားသည့် ဆက်သွယ်ရေးနံပါတ်အတွဲများ။

(ဂဂ) ဆက်သွယ်ရေး နံပါတ်ဆိုင်ရာ နှစ်စဉ်ပြန်လည် တင်ပြချက်တိုင်းတွင် အောက်ပါအချက်များ ထည့်သွင်းဖော်ပြရမည်-

(ဂဂ-၁) ဦးစီးဌာနကသတ်မှတ်ပေးထားသည့် သိသာသော ဆက်သွယ်ရေး နံပါတ် အပိုင်းအခြားအတွင်းတွင် ဖြစ်ပေါ်လာနိုင်သည့် ၃ နှစ် အတွက် ဆက်သွယ်ရေးနံပါတ် ခန့်မှန်းလိုအပ်ချက်၊

(ဂဂ-၂) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ဆက်လက်အရန်ထားရှိခြင်း အတွက် လိုင်စင်ရရှိသူ၏ ကျိုးကြောင်းရှင်းလင်းချက်၊

(ဂဂ-၃) ဦးစီးဌာနက ညွှန်ကြားသော လိုအပ်သည့်အခြားအချက်အလက် များ။

(ဃဃ) အထက်အပိုဒ် (ဂဂ)ပါအချက်အလက်များအား ဦးစီးဌာနကသတ်မှတ်ထား သည့်ပုံစံအတိုင်း တင်ပြရမည်။ သို့သော် ဦးစီးဌာနက အချက်အလက် များစုဆောင်းခြင်း သို့မဟုတ် စိစစ်သုံးသပ်ခြင်း ပြုလုပ်ရန်အတွက် တင်ပြစေသည့် အချက်အလက်များသည် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နှစ်စဉ်ပြန်လည်တင်ပြချက်တင်ပြသော အဖွဲ့အစည်းအတွက်ဝန်ထုပ်ဝန်ပိုး မဖြစ်စေရ။

(ဂ) ဆက်သွယ်ရေးနံပါတ်ဆိုင်ရာနှစ်စဉ် အစီရင်ခံစာ

ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာနှစ်စဉ် အစီရင်ခံစာကို ပြုစုရေးဆွဲ ထုတ်ပြန်ရမည်။ ယင်းအစီရင်ခံစာတွင် ဌာန၏ တာဝန်နှင့်လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ စီမံခန့်ခွဲမှုအချက်အလက်များ၊ လက်ရှိဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များ၊ နောင်ဖြစ်ပေါ်လာမည့် ဆက်သွယ်ရေး

နံပါတ်အရင်းအမြစ် လိုအပ်ချက်များအတွက် ကြိုတင်ခန့်မှန်းချက်၊ ဆက်သွယ်ရေး နံပါတ်လျာထား သတ်မှတ်ချက်အပေါ် သက်ရောက်မှု ရှိနိုင်သည့် သိသာထင်ရှားသော တိုးတက်မှုများ၊ ဆက်သွယ်ရေး နံပါတ်ဆိုင်ရာ ကွန်ဗင်းရှင်းများအား ပြင်ဆင်ရန် လျာထားချက်အသေးစိတ်နှင့် အခြားဆက်နွယ်သည့် အကြောင်းအရာများ ပါဝင်ရမည်။

(ဃ) အသိပေးအကြောင်းကြားခြင်း

- (၁) ဆက်သွယ်ရေးနံပါတ် အရင်းအမြစ် ခွဲဝေသတ်မှတ်မှုတစ်ခုအား စတင် အသုံးပြု ရာတွင် ယင်းခွဲဝေ သတ်မှတ်မှုကိုရရှိသူသည် အခြားသက်ဆိုင်ရာ လိုင်စင်ရရှိသူ များသို့ အကြောင်းကြားရန် (လိုအပ်ပါကညှိနှိုင်းဆောင်ရွက်ရန်)နှင့် သင့်လျော်ပါက ပြည်ပဆက်သွယ် ရေးအဖွဲ့အစည်းများသို့ အကြောင်းကြားရန် တာဝန်ရှိသည်။
- (၂) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်မှုကို ရရှိထားသူများသည် ၎င်းတို့၏ အဖွဲ့အစည်းများအတွက် ဆက်သွယ်ဆောင်ရွက်ရမည့်ပုဂ္ဂိုလ်၏ အမည် နှင့်အချက်အလက်များအား ဦးစီးဌာနသို့ အကြောင်းကြားရမည်။ ဆက်သွယ် ဆောင်ရွက်ရမည့်ပုဂ္ဂိုလ်၏ အချက်အလက်များ ပြောင်းလဲမှုရှိပါက ဦးစီးဌာနသို့ ဆောလျင်စွာ အကြောင်းကြားရမည်။ ဦးစီးဌာနသည် ခွဲဝေသတ်မှတ်ပေးထားသည့် နံပါတ်သင်္ကေတများနှင့် ဆက်သွယ်ရေး နံပါတ်အတွဲများ၏ စတင်အသုံးပြုရမည့် ရက်စွဲများပါဝင်သည့် အကြောင်းကြားစာအား အဆိုပါပုဂ္ဂိုလ်ထံ ပေးပို့ရမည်။
- (၃) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်ခွဲဝေသတ်မှတ်မှုကို ရရှိထား သည့် အဖွဲ့အစည်းများအတွက် ဆက်သွယ်ဆောင်ရွက်ရမည့်သူများ၏ အချက် အလက်စာရင်းကို ပြုစုထားရမည်ဖြစ်ပြီး အဆိုပါစာရင်းအား စာရင်းတွင်ပါဝင် သော အဖွဲ့အစည်းများနှင့် ဦးစီးဌာနက ပေးပို့သင့်သည်ဟုယူဆသည့် အခြားသူ များက တောင်းဆိုလာပါက ရရှိနိုင်စေရမည်။

၁၄။ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်မှတ်တမ်းများနှင့် အချက်အလက် အစုအဝေး (Database)

- (က) မှတ်တမ်းများနှင့် အချက်အလက်အစုအဝေးကို ထိန်းသိမ်းခြင်း
ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်တွင် ပါဝင်သည့် ဆက်သွယ်ရေးနံပါတ် အပိုင်းအခြားများ၊ နံပါတ်သင်္ကေတများနှင့် ဆက်သွယ်ရေးနံပါတ် အတွဲများ၏ အခြေအနေများနှင့်ပတ်သက်သည့် ပြည့်စုံရှင်းလင်းသော မှတ်တမ်းများ

(records) နှင့် အချက်အလက်အစုအဝေး (Database) များကို ထိန်းသိမ်းထားရမည်။ ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက် အပြည့်အစုံကို ဦးစီးဌာနမှထိန်းသိမ်းထား ရမည်ဖြစ်ပြီး လိုအပ်သည့်အခါ သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးမှ ရရှိနိုင်စေရမည်။

(ခ) အရန်ထားရှိသော ဆက်သွယ်ရေးနံပါတ်များ

ဦးစီးဌာနသည် စီးပွားရေးအရ လျှို့ဝှက်ထားရန်မလိုပါက အရန်ထားရှိသော ဆက်သွယ် ရေးနံပါတ်များအတွက် လိုင်စင်ရရှိသူတစ်ဦး၏အသေးစိတ်လျာထားချက်ကို ဆက်သွယ် ရေးနံပါတ် လျာထားသတ်မှတ်ချက်တွင် ထည့်သွင်းဖော်ပြရမည်။ အသေးစိတ် ထပ်မံ သိရှိလိုသူများအနေဖြင့် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များ အရန်ထားရှိထားသည့် လိုင်စင်ရရှိသူများထံ ဆက်သွယ်ရမည်။

(ဂ) ထုတ်ပြန်ခြင်း

ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်အား နောက်ဆုံးအခြေ အနေနှင့်အညီ ပြုစုရမည့်အပြင် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ် ပေးခြင်း၊ အရန်ထားရှိခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းဆိုင်ရာ အသေးစိတ်အချက် အလက်များ၊ ခွဲဝေသတ်မှတ်ပေးထားသော၊ အရန်ထားရှိထားသော သို့မဟုတ် ရုပ်သိမ်း ထားသော ဆက်သွယ်ရေးနံပါတ်အပိုင်းအခြားများ၊ ခွဲဝေသတ်မှတ်မှုကို ရရှိထားသူများ သို့မဟုတ် ရုပ်သိမ်းခံထားရသူများ၏ အချက်အလက်များနှင့် ထိုသို့ဆောင်ရွက်သည့် ရက်စွဲတို့ကိုလည်း ထုတ်ပြန်ရမည်။

(ဃ) အခြေအနေပြအညွှန်းများ

(၁) ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်တွင်ပါရှိသည့် ဆက်သွယ်ရေးနံပါတ် များ သို့မဟုတ် နံပါတ်သင်္ကေတများအားလုံးသည် အောက်ပါအမျိုးအစားနှစ်မျိုး အနက် တစ်မျိုးမျိုးတွင် အကျုံးဝင်သည်-

(ကက) လျာထားသတ်မှတ်ထားပြီးဖြစ်သော ဆက်သွယ်ရေးနံပါတ်များ သို့မဟုတ် နံပါတ်သင်္ကေတများဆိုသည်မှာ ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ် ချက်အတွင်း သီးခြားအသုံးပြုရန် (ဥပမာ-ကြိုးဖုန်း၊ မိုဘိုင်းဖုန်း) အတွက် ဖယ်ချန်ထားသည့် ဆက်သွယ်ရေးနံပါတ်များ သို့မဟုတ် နံပါတ်သင်္ကေတ များကို ဆိုလိုသည်။

- (ခခ) လျာထားသတ်မှတ်ထားပြီးခြင်းမရှိသေးသောဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်တွင် ဆက်သွယ်ရေးနံပါတ် သို့မဟုတ် နံပါတ် သင်္ကေတများ လျာထားသတ်မှတ်ထားခြင်းသည်ယင်းတို့အားရရှိနိုင်မှုကိုသော်လည်းကောင်း၊ အခြားအခြေအနေတစ်ခုခုကိုသော်လည်းကောင်း ဆိုလိုခြင်းမဟုတ်ပါ။
- (၂) ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်တွင် လျာထားသတ်မှတ်ထားပြီးခြင်း မရှိသေးသော ဆက်သွယ်ရေးနံပါတ် သို့မဟုတ် နံပါတ်သင်္ကေတများအားခွဲဝေသတ်မှတ်ပေးခြင်း သို့မဟုတ် အရန်ထားရှိပေးခြင်း မပြုလုပ်နိုင်ပါ။
- (၃) ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်တွင် လျာထားသတ်မှတ်ထားပြီးဖြစ်သောနံပါတ်သင်္ကေတများ သို့မဟုတ် ဆက်သွယ်ရေးနံပါတ်များတွင် အောက်ဖော်ပြပါအခြေအနေပြအညွှန်းတစ်ခုခု ပါရှိရမည်-
 - (ကက) ခွဲဝေသတ်မှတ်ထားသော (Allocated) ဟု ဖော်ပြထားသည့် အခြေအနေပြအညွှန်းသည် လိုင်စင်ရရှိသူသို့ ခွဲဝေသတ်မှတ်ပေးထားသော နံပါတ်သင်္ကေတများ သို့မဟုတ် ဆက်သွယ်ရေးနံပါတ်များအား ညွှန်းဆိုပြီး ယင်းတို့အား လိုင်စင်ရရှိသူ၏ အမည်နှင့်ယှဉ်တွဲဖော်ပြထားရမည်။ ထိုသို့ ညွှန်းဆိုထားသော နံပါတ်သင်္ကေတများ သို့မဟုတ် ဆက်သွယ်ရေး နံပါတ်အများစုသည် လက်ရှိအသုံးပြုနေခြင်း ဖြစ်နိုင်သော်လည်း ယင်းမှတ်တမ်းများတွင် စတင်အသုံးပြုသည့် ရက်စွဲများမပါဝင်ရ။ ထို့အပြင် လိုင်စင်ရရှိသူက လုပ်ငန်းမစတင်မီ စီးပွားရေးအရ လျှို့ဝှက်ထားရှိရန် လိုအပ်ပါက ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်တွင် ခွဲဝေ သတ်မှတ်မှုအသေးစိတ်အား ဖော်ပြခြင်းမပြုရ။
 - (ခခ) ပြောင်းရွှေ့မှုများအတွက်သာ ခွဲဝေသတ်မှတ်ထားသော (Allocated for Migration Only) ဟု ဖော်ပြထားသည့် အခြေအနေပြအညွှန်းသည် ဆက်သွယ်ရေး နံပါတ်အပိုင်းအခြားတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းရွှေ့လိုသည်ဟုအဆိုပြုထားသော လိုင်စင်ရရှိသူတစ်ဦးအတွက် ခွဲဝေသတ်မှတ်ပေးထားသည့် နံပါတ်သင်္ကေတများ သို့မဟုတ် ဆက်သွယ်ရေးနံပါတ်များကိုညွှန်းဆိုသည်။ ထိုသို့ခွဲဝေသတ်မှတ်ပေးခြင်းသည် ယာယီသာဖြစ်နိုင်ပြီး သင့်လျော်သော သတ်မှတ်ကာလနောက်ပိုင်းတွင် ခွဲဝေသတ်မှတ်ရေးစံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက ယင်းဆက်သွယ်ရေးနံပါတ်များ

သို့မဟုတ် နံပါတ်သင်္ကေတများအား လုပ်ငန်းအသစ်များအတွက် အသုံးပြု နိုင်ကြောင်းကို ဦးစီးဌာနမှဆုံးဖြတ်နိုင်ပြီး ယင်းတို့၏ ဆက်သွယ်ရေးနံပါတ် အတွဲ၏ အခြေအနေပြအညွှန်းမှာလည်း ပြောင်းလဲသွားမည်။

(ဂဂ) လစ်လပ်သော (Free) ဟု ဖော်ပြထားသည့် အခြေအနေပြ အညွှန်းသည် ယင်းနံပါတ်သင်္ကေတများ သို့မဟုတ် ဆက်သွယ်ရေးနံပါတ်များသည် ခွဲဝေ သတ်မှတ်ပေးရန် သို့မဟုတ် အရန်ထားရှိပေးရန်အတွက် ရရှိနိုင်သည်ဟု ညွှန်းဆိုသည်။လစ်လပ်သောဟုဖော်ပြထားသောနံပါတ်သင်္ကေတ သို့မဟုတ် ဆက်သွယ်ရေးနံပါတ်တစ်ခုသည် စာရင်းကို နောက်ဆုံးအခြေအနေနှင့်အညီ ပြုစုထားသည့်အချိန်နှင့် လိုင်စင်ရရှိသူက လျှောက်ထားသည့် အချိန်အတွင်း လိုင်စင်ရရှိသူ အခြားတစ်ဦးဦးမှ တောင်းခံထားပြီး ဖြစ်နိုင်သည်ကိုလည်း လျှောက်ထားသည့် လိုင်စင်ရရှိသူများက သတိပြုရမည်။

(ဃဃ) သီးခြားရည်ရွယ်ချက်အတွက်သာ လစ်လပ်သော (Free for specific purpose) ဟု ဖော်ပြထားသည့်အခြေအနေပြအညွှန်းသည် သီးခြားရည်ရွယ် ချက်များအတွက်သာ လစ်လပ်ထားရှိသော ဆက်သွယ်ရေး နံပါတ်များ သို့မဟုတ် နံပါတ်သင်္ကေတများကို ညွှန်းဆိုသည်။

(ငင) ထိန်းသိမ်းထားသော (Protected) ဟု ဖော်ပြထားသည့် အခြေအနေပြ အညွှန်းသည် ထပ်မံအကြောင်းမကြားမီအချိန်ထိ (သို့မဟုတ်) ရက်စွဲ ဖော်ပြထားပါက ယင်းရက်စွဲမတိုင်မီအထိ အနာဂတ်လျာထားသတ်မှတ် ချက်အတွက်ဖြစ်စေ၊ ယာယီ သို့မဟုတ် အမြဲတမ်းဖြစ်သော ခေါ်ဆိုမှုဆိုင်ရာ ပြဿနာများကို ရှောင်ကြဉ်ရန်အတွက်ဖြစ်စေ ထိန်းသိမ်းထားသော နံပါတ် သင်္ကေတများ သို့မဟုတ် ဆက်သွယ်ရေးနံပါတ်များကို ညွှန်းဆိုသည်။

(စစ) အရန်ထားရှိသော (Reserved) ဟုဖော်ပြထားသည့် အခြေအနေပြအညွှန်း သည်လိုင်စင်ရရှိသူ၏ လျှောက်ထားချက်နှင့် ဦးစီးဌာန၏အတည်ပြုချက် အရ နံပါတ်သင်္ကေတများ သို့မဟုတ် ဆက်သွယ်ရေးနံပါတ်များအား ယာယီခွဲဝေသတ်မှတ်ပေးခြင်းကို ညွှန်းဆိုသည်။ စီးပွားရေးအရ လျှို့ဝှက် အပ်သည့် ကိစ္စရပ်များအတွက် လျှောက်ထားသူ၏အမည်ကို အရန်ထားရှိမှု နှင့် တွဲဖက်၍ ပုံမှန်အားဖြင့်မဖော်ပြရ။

၁၅။ ခွဲဝေသတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ အသုံးပြုခြင်းနှင့် သက်ဆိုင်သော စည်းကမ်းချက်များနှင့်သတ်မှတ်ချက်များ

(က) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များအား အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါစည်းကမ်းချက်များသည် ခွဲဝေသတ်မှတ်မှုအားလုံးနှင့် သက်ဆိုင်သည်-

(၁) ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်တွင် ဖော်ပြထားသည့်အတိုင်း အမျိုးအစားအရ သော်လည်းကောင်း၊ ဝန်ဆောင်ခနှုန်းထားအရ သော်လည်းကောင်း၊ ခွဲခြားသတ်မှတ်မှုများအပါအဝင် လိုင်စင်ရရှိသူ၏ လျှောက်ထားချက်တွင်ဖော်ပြထားသည့် ရည်ရွယ်ချက်အတွက်သာ ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များကို အသုံးပြုရမည်။

(၂) ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များအား မူလပထမရရှိထားသည့် လိုင်စင်ရရှိသူသည် ယင်းနံပါတ်များအတွက် တာဝန်ရှိစေရမည်။

(၃) လိုင်စင်ရရှိသူများသည် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များအား အမှတ်တံဆိပ်သဖွယ် အသုံးပြု၍သော်လည်းကောင်း၊ လိုင်စင်ရရှိသူနှင့် ဆက်သွယ်ရေးနံပါတ်အပိုင်းအခြားကို တွဲဖက်၍သော်လည်းကောင်း ကြော်ငြာခြင်းနှင့် အခြားနည်းလမ်းတစ်ခုခုဖြင့် အများသိစေရန် မပြုလုပ်ရ။

(၄) လိုင်စင်ရရှိသူအချင်းချင်း ဆက်သွယ်ရေးနံပါတ်များနှင့် နံပါတ်အတွဲများအား လဲလှယ်ခြင်း သို့မဟုတ် ရောင်းဝယ်ခြင်းမပြုရ။

(၅) လိုင်စင်ရရှိသူအား ခွဲဝေသတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်သည် ၎င်းနှင့် ရာသက်ပန်သက်ဆိုင်မှုရှိသည်။ သို့သော် မည်သည့်လိုင်စင်ရရှိသူ သို့မဟုတ် သုံးစွဲသူတစ်ဦးကမျှ ဦးစီးဌာနက ခွဲဝေသတ်မှတ်ပေးထားသည့် မည်သည့် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များကိုမဆို ပိုင်ဆိုင်ခွင့်မရှိပါ ။

(၆) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးမှုကို ရရှိထားသည့် လိုင်စင်ရရှိသူအနေဖြင့် နည်းဥပဒေ ၁၂၊ နည်းဥပဒေခွဲ(ည)အရ ပြောင်းလဲထားခြင်းမရှိပါက ၎င်းအားအသုံးပြုရန် ခွင့်ပြုထားသည့် ရည်ရွယ်ချက်များအတွက်သာလျှင် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များကို အသုံးပြုရမည်။

(၇) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်ပေးမှုကိုရရှိသူသည် ယင်းအား အသုံးပြုမှုကို မှတ်တမ်းထားရှိရမည်။

- (၈) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များကို ရရှိထားသူများသည် ဦးစီးဌာန၏ ခွင့်ပြုချက်တစ်စုံ တစ်ရာမရှိလျှင် သုံးစွဲသူတစ်ဦး၏ တောင်းဆိုချက်အရ ယင်း သုံးစွဲသူထံ သတ်မှတ်ပေးသည့်နံပါတ် (coveted number) မှအပ ၎င်းအားခွဲဝေ သတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ်အတွက် မည်သူတစ်ဦးတစ်ယောက် ထံကမ္ဘာ့ အခကြေးငွေကောက်ခံခြင်းမပြုရ။
- (၉) ဆက်သွယ်ရေးနံပါတ်အား အသုံးမပြုပဲထားခြင်းမှ ကာကွယ်ရန်အတွက် သုံးစွဲ သူများသည် ၎င်းတို့၏ ဆက်သွယ်ရေးနံပါတ်အားရရှိသည့်နေ့ရက်မှ ရက်ပေါင်း ၁၈၀ အတွင်း အသုံးပြုရမည်။ ဆက်သွယ်ရေးနံပါတ်အား အသုံးပြုခြင်းဆိုသည်မှာ PSTN တွင် ယင်းဆက်သွယ်ရေးနံပါတ်အား ချိတ်ဆက်နိုင်ခြင်းကိုဆိုသည်။ ထိုသို့ အသုံးပြုခြင်းမရှိသော ဆက်သွယ်ရေးနံပါတ်များကို သုံးစွဲသူအသစ်သို့ သတ်မှတ် ပေးနိုင်သည်။
- (၁၀) လိုင်စင်ရရှိသူတစ်ဦးသည် ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်ရှိ ယင်း အားခွဲဝေသတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များကိုသာ အသုံးပြုရမည်။
- (၁၁) ဦးစီးဌာနက လိုအပ်၍ပြုလုပ်သော မည်သည့် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ ပြောင်းလဲမှုများကိုမဆို လိုင်စင်ရရှိသူများအားလုံးက တစ်ပြိုင်တည်း အကောင် အထည်ဖော် ဆောင်ရွက်ရမည်။
- (ခ) နည်းဥပဒေခွဲ (က) ပါ စည်းကမ်းချက်များအပြင် ဆက်သွယ်ရေးနံပါတ် လျာထား သတ်မှတ်ချက်၏ ပထဝီဝင်ဒေသအလိုက် ဆက်သွယ်ရေးနံပါတ် အပိုင်းအခြားအတွင်း ပြုလုပ်သည့် ခွဲဝေသတ်မှတ်မှုများနှင့် သက်ဆိုင်သောသတ်မှတ်ချက်များမှာ အောက်ပါ အတိုင်းဖြစ်သည်-
 - (၁) ဧရိယာသင်္ကေတများသည် သက်ဆိုင်ရာလိုင်စင်ရရှိသူတစ်ဦးထက် နိုင်ငံလုံးဆိုင်ရာ သီးသန့်သင်္ကေတအနေဖြင့်သာ ပို၍ဆက်စပ်မှုရှိရမည်။
 - (၂) ဦးစီးဌာနသည် လိုအပ်ပါကဧရိယာသင်္ကေတ အသီးသီးအတွက် သင့်လျော်သော ပထဝီဝင် ဒေသကို သတ်မှတ်ရမည်။ ကနဦးအားဖြင့် ယင်းဧရိယာများသည် လက်ရှိ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်ပါ တည်ဆဲဆက်သွယ်ရေးဇုန် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိရမည်။

- (၃) ဦးစီးဌာနသည် လိုင်စင်ရရှိသူများအား ပထဝီဝင်ဒေသ တစ်ခုချင်းရှိ ဆက်သွယ်ရေး နံပါတ်အတွဲများကို ခွဲဝေသတ်မှတ်ပေးရာတွင် သက်ဆိုင်ရာဆက်သွယ်ရေးဇုန် သင်္ကေတနောက်တွင်ရှိသည့် ဆက်သွယ်ရေးနံပါတ် အရေအတွက်များမှ ခွဲဝေ သတ်မှတ်ပေးရမည်။
- (၄) လိုင်စင်ရရှိသူအားလုံးသည် မြို့တွင်းခေါ်ဆိုမှုများဖြစ်စေကာမူ နိုင်ငံတွင်းသီးသန့် နံပါတ်အပြည့်အစုံဖြင့် ခေါ်ဆိုမှုများအား ချိတ်ဆက်ပေးကြရမည်။
- (ဂ) နည်းဥပဒေခွဲ (က)ပါစည်းကမ်းချက်များအပြင် ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ် ချက်၏ပထဝီဝင်ဒေသအလိုက်မဟုတ်သော ဆက်သွယ်ရေးနံပါတ် အပိုင်းအခြားအတွင်း ပြုလုပ်သည့် ခွဲဝေသတ်မှတ်မှုများနှင့် သက်ဆိုင်သောသတ်မှတ်ချက်များမှာ အောက် ပါ အတိုင်းဖြစ်သည်-
 - (၁) ပထဝီဝင်ဒေသအလိုက် မဟုတ်သော ဝန်ဆောင်မှုလုပ်ငန်းများအတွက် နံပါတ် သင်္ကေတများသည် နိုင်ငံတွင်းထူးခြားထင်ရှားမှု ရှိရမည်။
 - (၂) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်အတွဲများအား လိုင်စင်ရရှိသူများကို လိုအပ် သလို ခွဲဝေသတ်မှတ်ပေးရမည်။
- (ဃ) ဦးစီးဌာနသည် လိုအပ်ပါက ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်မှုတစ်ခုခု အတွက် သီးခြားစည်းကမ်းချက်များကို ထပ်မံသတ်မှတ်နိုင်သည်။ ဦးစီးဌာနသည် အဆိုပါ စည်းကမ်းချက်များကို သတ်မှတ်ရသည့် အကြောင်းအရင်းအား လိုင်စင်ရရှိသူများထံ အကြောင်းကြားရမည်။

ဇေယျာအောင်
ပြည်ထောင်စုဝန်ကြီး
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန

စာအမှတ် ၊ ဆသန/ ၁-၀၂/၀၁၅ (၂၀၁၅/ ၆၈၀၈)
 ရက်စွဲ ၊ ၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ ၃ ရက်

ဖြန့်ဝေခြင်း

နိုင်ငံတော်သမ္မတရုံး

သမ္မတဦးစီးရုံး

ဒုတိယသမ္မတ(၁)ဦးစီးရုံး

ဒုတိယသမ္မတ(၂)ဦးစီးရုံး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်သူ့လွှတ်တော်ရုံး

အမျိုးသားလွှတ်တော်ရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရုံး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

ပြည်ထောင်စုဝန်ကြီးဌာနများအားလုံး

ပြည်ထောင်စုရှေ့နေချုပ်ရုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး

နေပြည်တော်ကောင်စီ


မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးများ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ဦးဆောင်ညွှန်ကြားရေးမှူး၊

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း



(မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းပေးနိုင်ပါရန် ပေးပို့ပါသည်။)

ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ်၊ သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန

ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့စာတိုက်လုပ်ငန်း

မိတ္တူကို

- ရုံးလက်ခံ/ မျှော

